



Inhouse Customer Service

09-254455544

ပရိဘောဂအသုံးပြုမှုနှင့် ထိန်းသိမ်းမှုအညွှန်း

မှန်ကန်သောနည်းလမ်းများနှင့် အသုံးပြုထိန်းသိမ်းနိုင်စေရန်
ဤစာအုပ်ကိုလေ့လာဖတ်ရှုဖို့ အကြံပြုပါသည်။



ပရိဘောဂအသုံးပြုမှုနှင့် ထိန်းသိမ်းမှု အညွှန်းစာအုပ်

ပရိဘောဂများကိုစနစ်တကျ ထားရှိပြီး အသုံးပြုမှုမှန်ကန်စေရန် ဆောင်ရွက်ရန်နှင့် လိုက်နာသင့်သည့် အချက်များကို ရေးသားဖော်ပြထားပါသည်။ ဤစာအုပ်ကို အသုံးမပြုခင် လေ့လာဖတ်ရှုပြီး မှန်ကန်သောနည်းလမ်းများဖြင့် အသုံးပြုစေဖို့ အကြံပြုအပ်ပါတယ်။

ဝယ်ယူအားပေးမှုတိုင်းအတွက် ကျေးဇူးအထူးပင်တင်ရှိပါသည်။

အကူအညီလိုအပ်မှု သတင်းအချက်အလက်ရရှိလိုမှုအတွက် INHOUSE ၏ Customer Service Team သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်နိုင်ပါသည်။

On Monday to Saturday 8:00am – 4:20pm (Except Sunday and Public Holidays)

Inhouse Customer Service (09 254455544)

မာတိကာ

1. ပရိဘောဂ
2. ဓာတုဒြပ်ပေါင်းကျောက်ပြား
3. ရုံးထိုင်ခုံ
4. ကုတင် မွေ့ ယာ ၊ အိပ်ယာခင်း နှင့် ဆိုင်ရာ
5. ဆိုဖာ
6. ပစ္စည်းအပ်ခြင်းနှင့်ဆိုင်သောအချက်အလက်
7. Service Charges
8. မှီတက်ခြင်းမှ ကာကွယ်ရန်နည်းလမ်းများ

1. ပရိဘောဂ

ပရိဘောဂဆိုင်ရာရှောင်ရန်နှင့် ဆောင်ရန်

* အောက်ပါအချက်များသည်ဘုတ်ပြားများကို (အရောင်ပြောင်းခြင်း ကြိုးပဲ့ခြင်း ကွေးကောက်နိုင်ခြင်း) များဖြစ်စေနိုင်သောကြောင့် အထူးသတိပြုရပါမည်

1. နေရောင်ခြည် မကျရောက်သော နေရာတွင် အသုံးပြု ၍ ၊ နေရောင်ခြည်ရှောင်လွှဲ၍မရပါက လိုက်ကာဖြင့်နေရောင်ခြည်ကိုကာကွယ်ထားပေးပါ ၊
2. အပူပေးစက် အအေးပေးစက်မှ တိုက်ရိုက်ထိရောက်ခြင်းမှ ရှောင်ကျဉ်ရန် စက်၏လေပူလေအေးထွက်ပေါက်တည့်တည့်မှာ မထားရန် မိုးတွင်းကာလတွင် မြန်မာနိုင်ငံ ၏ နေ့ညအပူချိန်ကွာခြားသောကြောင့် အခန်းတွင်း၏ အပူချိန်နှင့် စိုထိုင်းမှုကို ဂရုစိုက်ပေးပါရန် ။
3. ထမင်းစားပွဲ ၊ စာကြည့်စားပွဲ များပေါ်တွင် အပူချိန်မြင့်သောပစ္စည်းများတင်လျှင် တစ်ခုခုနှင့် ခံထားပါ။ ဥပမာ ဟင်းအိုးအပူ ရေနွေးအိုး စသည်တို့ကို အောက်ခံပြားမခံပဲတင်သုံးသည့်အခါ စားပွဲမျက်နှာပြင် ကွက်ခြင်း ပျက်ဆီးခြင်းဖြစ်ပေါ်တတ်ပါသည်။

ပရိဘောဂ[နေရာချပုံ]

1. နေရောင်ခြည်နှင့် အဲကွန်း၏ လေပူလေအေးထွက်ပေါက်တည့်တည့်မှာမထားသင့်ပါ။ နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုဟာ အရောင်လွင့်ခြင်းကိုဖြစ်ပေါ်စေပါတယ်။
2. စိုထိုင်းသောပတ်ဝန်းကျင်တွင်အသုံးပြုပါက မှိုတက်နိုင်သည် ပိုးမွှားများပေါက်ဖွားတတ်သည် ။
3. ပရိဘောဂများကို ညီညာသောမျက်နှာပြင်တွင် စနစ်တကျထားရှိပါ။ မညီညာတည်ငြိမ်မှုမရှိပါက ပရိဘောဂ၏ ဖွဲ့စည်းမှုကိုထိခိုက်စေပြီး တံခါးများ အံဆွဲများ စသည့် လုပ်ဆောင်ချက်များ ထိခိုက်စေတတ်ပါသည်။
4. သစ်သား ကတ္တီပါ ကောစောကြမ်းခင်းပေါ်တွင် ပရိဘောဂများ ထားမည်ဆိုပါက တစ်ခုခုနှင့် ခံထားရမည်။
5. အလွန်လေးလံသောအရာဝတ္ထုများ တင်ခြင်းမှ ရှောင်ကြဉ်ပါ ။

[အသုံးပြုပုံ]

1. ပရိဘောဂများပေါ် အကန့်များအဆင့်များပေါ်သို့ ရပ်ခြင်း ထိုင်ခြင်း မှီခြင်းများမပြုပါနှင့် ပြုတ်ကျ ပျက်စီးပြီး ခိုက်မိတတ်သည် ။
2. အံဆွဲနှင့် လက်ကိုင်ပေါ်ထိုင်ခြင်း၊ တံခါးနှင့်အံဆွဲများကိုအားဖြင့် ဆွဲဖွင့်ခြင်းများမပြုလုပ်ရ လဲကျပြီးထိခိုက်တတ်သည် ။တံခါးနှင့်အံဆွဲများကို အားလုံးတစ်ပြိုင်ထဲမဖွင့်ပါနှင့် ထားသိုထားသည့် ပစ္စည်းများ အလေးချိန်မညီမျှလျှင် အရှေ့ယိုင်ပြီးလဲကျတတ်သည်။
3. အံဆွဲကိုအဆုံးထိပြင်းထန်စွာမဆွဲပါနှင့်။အားလွန်ပြီးလွတ်ကျမိခြင်း လျှောက်လမ်းများ ပျက်ဆီးခြင်းကိုဖြစ်စေတတ်သည်။
4. အရှင်ပြောင်းလဲနိုင်သောအကန့်များ Shelf တန်းများကို သေချာစွာတတ်ပြီးခြင်းရှိမရှိ သေချာစစ်ဆေးပြီးမှအသုံးပြုပါ။ စနစ်တကျ အံကျမနေပါက အပြားပြုတ်ကျပြီး ခိုက်မိတတ်သည် ။
5. ပရိဘောဂ များနေရာရွေ့ လျှင် လူနှစ်ယောက်အထက်ဖြင့်ရွေ့ ပါ ။ ချော်ကျခြင်း ၊ ယိမ်းယိုင်ခြင်းမှ ပရိဘောဂများနှင့် ပါကေးများပျက်စီးခြင်း ၊ ကွဲအက်ခြင်း ထိခိုက်မိခြင်းများဖြစ်တတ်ပါသည် ။
6. ပူလွန်းသောပစ္စည်းနှင့် စိုစွတ်သောပစ္စည်းများတင်ခြင်းမျိုး မပြုလုပ်သင့်ပါ။
7. ပရိဘောဂ ပေါ်တင်ထားသောပစ္စည်းများကို ဆွဲယူခြင်းသည် ပျဉ်ပြားမျက်နှာပြင်ကို ခြစ်မိတတ်သည်။
8. မှန်တံခါးနှင့် မှန်ဖြင့်ပြုလုပ်ထားသော ပရိဘောဂ များကိုအထူးသတိထားပြီးသုံးပါ ။
9. ပရိဘောဂပေါ်တွင် အလွန်လေးသောပစ္စည်းများနှင့် ကလေးများတတ်ခြင်းမှရှောင်ကြဉ်ပါ။
10. ပရိဘောဂများကို တပ်ဆင်ပြီးလျှင် ရွှေ့လျားမှုမရှိစေရန် Silicon ထိုးထားပါသည်။ Silicon ထိုးပြီး ၂၄ နာရီ အတွင်းသန့်ရှင်းရေးမလုပ်ပါနှင့်
11. စတီးနှင့်အရောင်တင်ထားသောသံများ သတ္တုများအတွက် Acid နှင့် ထိတွေ့ပြီး သံချေးတက်ခြင်းဖြစ်ပေါ်တတ်ပါသည်။

[သန့် ရှင်းရေးထိန်းသိမ်းနည်း]

ဘုတ်ပြား

ဘုတ်ပြားအတွက်နေ့စဉ်သန့်ရှင်းရေး : ခြောက်သွေ့သောအဝတ်ဖြင့်သန့်ရှင်းပါ။
ရေဖြင့်တိုက်ရိုက်လောင်းချခြင်းမပြုလုပ်ရ။ အလွန်ညစ်ပတ်နေလျှင် အဝတ်စကို ရေစွတ်ပြီး
ခြောက်အောက်ညစ်ပြီးမှ သန့်ရှင်းပါ။

ပလပ်စတစ် / သံသတ္တု

အဝတ်စဖြင့် 3-5 % ပျစ်သောဆပ်ပြာရည် ကိုစွတ်၍ခြောက်အောင်ညစ်ပြီးသုတ်ပါ။ ပြီးနောက်ရေဖြင့်
ဆပ်ပြာရည်ကိုပြောင်အောင်သုတ်ပါ။

အခြေခံသန့်ရှင်းပြီးလျှင် သံသတ္တုများကိုချောဆီထည့်ပြီးအဝတ်စဖြင့်သုတ်လိုက်ပါ။

ကျောက်ပြားအသုံးပြုပုံနှင့် ထိမ်းသိမ်းနည်း

(1) အပူဒဏ်မှ ရှောင်ကျဉ်ရန် - ချက်ပြုတ်ပြီးစ ဟင်းအိုးများ ရေခဲအိုးများကို ကျောက်ပြားပေါ်သို့
တင်ခြင်းမပြုလုပ်ရန်နှင့် အောက်ခံတစ်ခုခု ခံပြီးမှသာချရန်။ အပူချိန်ကြောင့်
ကျောက်ပြားအရောင်တင်ထားခြင်းများပျက်ဆီးတတ်သည်။

(2) ကျောက်ပြားပေါ်တွင်အောက်ခံစဉ်းနှိုးတုံး မပါပဲ အသားများ ဟင်းသီးဟင်းရွက်များကို ဓါးဖြင့်လှီးခြင်း၊
ဖြတ်တောက်ခြင်း ခုတ်ခြင်းများ မပြုလုပ်ရန်။

(3) Artificial Stone များအရောင်အစွန်းအထင်း ဖြစ်ခြင်းမှ ကာကွယ်ရန်

Artificial Stone မှာ အတွင်းအပြင် မာကျောကျစ်လစ်သည့်အတွက် (ပိုးသတ်ဆေးများ၊ အလှူကုန်များ၊
မီးဖိုချောင်းသုံးဟင်း ခတ်အမွှေးအကြိုင်များ) ကြောင့် ကျောက်ပြားကို မထိခိုက်နိုင်ပါ ။

Chemical ပစ္စည်းများ ကျောက်ပြားပေါ်သို့ ကျပါကရေနှင့်ဆေးကြောပြီးအဝတ်စနှင့်စင်ကြယ်စွာသုတ်ရန်။
နေ့စဉ်ကျောက်ပြားသန့်ရှင်းရေးလုပ်လိုပါက ဆပ်ပြာဆီ (သို့မဟုတ်) မှန်ကြည်ဆေးအားလုံးသုံး၍
ပြုလုပ်နိုင်သည် ။

အရောင်စွန်းထင်းနိုင်သော Coffee၊ သစ်သီးဖျော်ရည် ငံပြာရည် ၊ ဟင်းချက်နေစဉ်ဟင်းရေစက်များ
ကျောက်ပြားပေါ်သို့ ဖိတ်စဉ်ပါက ဆပ်ပြာရေနှင့် အမြန်ပွတ်တိုက်ရန် ၊ ခွဲပစ်စေးကပ်သောအရည်များ

ကျောက်ပြားပေါ်သို့ ကျပါက အလွယ်တကူသန့်ရှင်းရေး လုပ်မရသောအခါ ရှာလကာရည်နှင့် ဆော်ဒါမှုန့် ကို ဆတူရောစပ်၍ သမအောင်မွှေပြီး သန့်ရှင်းရေးလုပ်နိုင်ပါသည်။ ။

(4) အခြေခံထိန်းသိမ်းမှု

ကျောက်ပြားကို နေ့စဉ် သန့်ရှင်းရေးလုပ်လျှင် အဝတ်စ ကို ဆပ်ပြာရည် အနည်းငယ် နှင့်တိုက်ပါ။ ။

အစွန်းများ၍ မပြောင်ပါက ဖော့တုံးထဲသို့ ဆပ်ပြာဆီထည့်၍ ဖိတိုက်ပေးပါ။ ။

ကျောက်ပြားပိုးသတ်သန့်ရှင်းရေးလုပ်လိုလျှင် ကြွေးချေးချွတ်ဆေးကိုရေနှင့်ဆတူရော၍အသုံးပြုနိုင်ပါသည်။ ။

(5) ကျောက်ပြားပေါ်တွင် ငရုတ်ဆုံ တင်မထောင်းရ ငရုတ်သီးကြက်သွန်များမလှီးရ။ ။

(6) Artificial Stone များသည် အသုံးပြုသည့် နှစ်ကြာလာသောအခါ အစင်းကြောင်းများ အနည်းငယ်ဖြစ် ပေါ်တတ်ပါသည်။ ။ထိုသို့ ဖြစ်လာပါက ကျောက်ပြားပြုလုပ်နိုင်သူများကိုခေါ် ပြီး ပေါ်လစ်ပြန်တင်နိုင်ပါသည်။ ။ထိုသို့ ပေါ်လစ်တင်ခြင်းဖြင့်မူလ အတိုင်း ပြန်ဖြစ်နိုင်ပါသည်။ ။

* (1) နှစ်ထက်ကျော်လျှင် (သို့ မဟုတ်) သုံးစွဲသူ၏ ပေါ့ဆမှုကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်သော်လည်းကောင်း ပျက်ဆီးပါက ပြင်ဆင်လိုလျှင် ပြင်ဆင်ခပြန်လည်ပေးချေရမည်။ ။

* လက်ရှိကျောက်ပြားကိုပြင်ဆင်ရာတွင် အဟောင်းနှင့်အသစ် အရောင်အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ ။

ရုံးထိုင်ခုံ

[နေရာချထားမှု]

1. နေရောင်ခြည်နှင့်အဲကွန်း၏ လေပူလေအေးထွက်ပေါက်တည့်တည့်မှာမထားသင့်ပါ။ ထိုင်ခုံ ကွေးခြင်းအရောင်ပြောင်းခြင်း ဖြစ်စေတတ်ပါသည်။ ။

2. စိုထိုင်းသောပတ်ဝန်းကျင်တွင်ထားရှိပါက မှိုတက်ခြင်း ပိုးမွှားများပေါက်ဖွားခြင်းတို့ဖြစ်စေတတ်ပါသည်။ ။
3. ထိုင်ခုံများကို ညီညာစနစ်ကျစွာထားရှိသင့်ပါသည်။ ကွေးခြင်းယိမ်းယိုင်ခြင်းများ ဖြစ်တတ်သည်။

[အသုံးပြုပုံ]

1. ထိုင်ခုံပေါ်တွင် ရပ်ခြင်း၊ ခုန်ခြင်းများမပြုလုပ်ပါနှင့် လဲကျပြီးထိခိုက်စေတတ်ပါသည်။ ။
2. ထိုင်ခုံရွေ့လျှင်လက်နှစ်ဖက်ဖြင့်သေချာကိုင်ပြီးမှရွေ့ပါ။ ။
3. ခေါက်ချိုးစုံကိုအသုံးပြုစဉ် လက်နှစ်ဖက်မညှပ်မိစေရန်အထူးသတိပြုရမည်။ ။
4. ထိုင်ခုံလက်ကိုင်နှင့်ကျောမှီပေါ် မထိုင်ပါနှင့်။ ဘီးလုံးပါသောထိုင်ခုံမှထစဉ်မချောလဲရန်အထူးသတိထားပါ။
5. ထိုင်စဉ်တစ်စောင်းမထိုင်ပါနှင့်ချောတတ်သည်။ ။
6. ကလေးများဆော့ကစားခြင်းမှရှောင်ကြဉ်ပါ။ ။
7. ထိုင်ခုံများပျက်စီးခဲ့လျှင် ကိုယ်တိုင်ပြုပြင်ခြင်းမလုပ်ပါနှင့်။

360° စုံလည်ထိုင်ခုံအသုံးပြုခြင်းအတွက် သတိထားသင့်သောအချက်များ

1. စုံလည်ကိရိယာထဲ လက်မထည့်မိစေရန်နှင့် ကလေးများဆော့ကစားခြင်းမျိုးမပြုလုပ်ရန်။
2. ထိုင်နေစဉ် ရှေ့နောက် ယိမ်းယိုင်မှုအတွက် သတိပြုသင့်ပါသည်။ အရှိန်လွန်၍ လဲကျတတ်ပါသည်။
3. ထိုင်ခုံလက်ကိုင်ပေါ် တက်ထိုင်ခြင်း မှီခြင်းမပြုလုပ်သင့်ပါ။
4. ခုံပေါ်သို့ ဆေးလိပ်မီးမကျစေရန် သတိပြုသင့်ပါတယ်။

[စစ်ဆေး / ပြုပြင်]

1. ထိုင်ခုံကိုပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။ Screw စကူများ ချောင်နေခြင်းရှိမရှိစစ်ဆေးပါ။

[ထိန်းသိမ်းပုံ]

သားရေနှင့်ပြုလုပ်ထားသည့်အပိုင်းများအတွက်

1. နေ့စဉ်ထိန်းသိမ်းပုံ - ခြောက်သွေ့ပြီးပျော့ပြောင်းသော အဝတ်စဖြစ်သွားပါ။ သားရေအရောင်တင်ဆီဖြင့် (2) နှစ်တစ်ကြိမ် တင်ပေးပါ။
2. အလွန်ညစ်ပတ်လျှင် ဆပ်ပြာရည်ကို အဝတ်စဖြင့်စွတ်ပြီးမြောက်အောင်ရေညှစ်ပြီးသုတ်ပါ။ ပြီးနောက်ရေဖြင့် ဆပ်ပြာရည်ကိုပြောင်အောင်သုတ်ပါ။
3. ဆံပင်ဖြန်းဆေးနှင့် ရှူးဖိနပ် အရောင်တင်ဆေးများ ဖြင့် မသုတ်မိစေရန် သတိထားရပါမည်။
4. သားရေပေါ်ပလပ်စတစ်များကြာရှည်စွာမတင်ပါနှင့်။ အရောင်ပြောင်းလဲတတ်ပါသည်။ ။

Fabric ချည်နှင့်ပက်သက်သည့်အပိုင်းများအတွက်

1. နေ့စဉ်ထိန်းသိမ်းပုံ - ဖုန်စုပ်စက်ဖြင့် ဖုန်များကို စုပ်ပေးပါ။ ။
2. ကော်ဖီနှင့် အရက်ဖိတ်ကျမိပါက ဆပ်ပြာရည်ကို အဝတ်စဖြင့် စွတ်ပြီးခြောက်အောင်ရေညှစ်ပြီးသုတ်ပါ။ ပြီးနောက် ရေဖြင့် ဆပ်ပြာရည်ကိုပြောင်အောင်သုတ်လိုက်ပါ။ ။
3. သန့်ရှင်းရေးပြုလုပ်စဉ် ချည်ထည်များထိခိုက်မရှိစေရန် သတိထားပေးရမည်။ ။

ကုတင်

[နေရာချထားပုံ]

1. အခန်းတွင်းအပူချိန်နှင့်စိုထိုင်းမှုက ကုတင်ကိုမိမိဆွဲခြင်းပိုးမွှားများပေါက်ဖွားခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။ ကုတင်နေရာချထားရာတွင် နံရံ နှင့် 10 cm ခွာထားရပါမည်။

2. နေရောင်ခြည်နှင့် လေပူလေအေးတိုက်ရိုက် ထိတွေ့သည့်နေရာတွင်ထားရှိခြင်းမျိုး မပြုလုပ်သင့်ပါ။ ကွေးခြင်း ၊ အရောင်ပြောင်းခြင်းများဖြစ်စေတတ်ပါသည်။
3. ကုတင်ကိုညီညီညာညာထားပါ ။ ထို့ သို့ မဟုတ်ပါက ကုတင်ကွေးခြင်း ၊ ယိုင်ခြင်းဖြစ်စေတတ်သည် ။
4. သစ်သား ၊ ကတ္တီပါကြမ်းခင်းပေါ်တွင် ထားမည်ဆိုပါက ကုတင်ခြေထောက်အောက်တွင် ကြမ်းခင်းမထိခိုက်စေသည့်အရာတစ်ခုခုခံထားသင့်ပါသည်။ သစ်သားခြေထောက်နှင့် သံခြေထောက်များ ပါကေးပေါ် တိုက်ရိုက်ထားရှိပါက ချိုင့်တတ်သည် ။
5. ကြမ်းခင်းစောင်းနေပါက ရေချိန်ညီမှု ရှိမရှိနှင့် နေရာပြောင်းလဲထားရှိရန်လိုမလို စစ်ဆေးပါ။

[အသုံးပြုပုံ]

1. ကုတင်ပေါ်တွင် ခုန်ခြင်းမပြုလုပ်ပါနှင့် ကုတင်ပြိုကျပြီးထိခိုက်မိတတ်သည် ။
2. ကုတင်ပေါ်တွင် အလွန်လေးလံသောပစ္စည်းများတင်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ကုတင်ဘောင်ပျက်စီးတတ်ပါသည် ။
3. အံဆွဲပေါ်ထိုင်ခြင်းနှင့် တအားဆွဲခြင်းများမပြုရ ။
4. ခေါက်ကုတင်များအသုံးပြုစဉ် လက်မညှပ်စေရန်အထူးသတိထားပါ ။ အထူးသဖြင့်ကလေးများကိုယ်တိုင်အသုံးမပြုရ ။
5. ကုတင်ခေါင်းရင်းနှင့် ခြေရင်းခြေထောက်များသည်မီးကြိုးများကို မဖိမိစေရန် အထူးသတိထားစစ်ဆေးရပါမည်။
6. ကုတင်ဘေးဘက်တွင် လျှပ်စစ်အိုးအသုံးပြုခြင်းမျိုးရှောင်ကျဉ်ပါ ။
7. ကုတင်ရွှေ့မည်ဆိုပါက အရင်ဖြုတ်ပါ (သို့ မဟုတ်) လူနှစ်ယောက်အထက်အသုံးပြုပြီးရွှေ့ပါ။
8. ကုတင်ကိုမခေါက်ပါနှင့် ။
9. ကုတင်ပေါ်သို့ သတ်မှတ်ထားသောလူဦးရေထက်ပိုများပြီး အသုံးမပြုသင့်ပါ။

[စစ်ဆေးမှု နှင့် သန့်ရှင်းထိန်းသိမ်းနည်း]

1. ကုတင်၏စကူများကို ပုံမှန်စစ်ဆေးရမည် ။
2. ပိုးထိုးနေလျှင် ပိုးသတ်ဆေးဖြင့်ရှင်းထုတ်ရမည်။
3. နေ့ စဉ်သန့်ရှင်းရေးအတွက် ခြောက်သွေ့သောအဝတ်စဖြင့်သုတ်ပါ။ ရေဖြင့်တိုက်ရိုက်မလောင်းပါနှင့်။ အလွန်ညစ်ပတ်လျှင် အဝတ်စကို ဆပ်ပြာရည်စွတ်ပြီးသုတ်ပါ။ထိုနောက်အဝတ်စကို ရေစွတ်ပြီးဆပ်ပြာရည်ကိုပြောင်စင်အောင်သုတ်ပါ။
4. မှိုတက်ခြင်းမှ ကာကွယ်ရန် သန့်ရှင်းသော အဝတ်စဖြင့်သုတ်ပါ။ အပူချိန်အလွန် ကွာခြားလျှင်မှိုတက်နိုင်သည် ။ မှိုမတက်ရန်အတွက်လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အခန်းအတွင်း/အပြင်အပူချိန် မကွာခြားစေရန် ဂရုပြုသင့်ပါသည်။

မွေ့ယာ

[နေရာချထားပုံ]

1. အခန်းတွင်းအပူချိန်နှင့်စိုထိုင်းမှုက ကုတင်ကိုမှီခွဲခြင်းပိုးမွှားများပေါက်ဖွားခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။ ကုတင်နေရာချထားရာတွင် နံရံ နှင့် 10 cm ခွာထားရပါမည်။
2. နေရောင်ခြည်နှင့် လေပူလေအေးတိုက်ရိုက် ထိတွေ့သည့်နေရာတွင်ထားရှိခြင်းမျိုး မပြုလုပ်သင့်ပါ။ ကွေးခြင်း ၊ အရောင်ပြောင်းခြင်းများဖြစ်စေတတ်ပါသည်။
3. ညီညီညာညာထားပါ ။ ထို့သို့မဟုတ်ပါက ကွေးခြင်း၊ ယိုင်ခြင်းဖြစ်စေတတ်ပါသည်။
4. ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးပါ။

[အသုံးပြုပုံ]

1. မွေ့ယာပေါ်ခန့်ခြင်းမပြုလုပ်သင့်ပါ။ မွေ့ယာစပရိန်ပျက်စီးတတ်သည် ။
2. မွေ့ယာပေါ်အလွန်လေးလံသောပစ္စည်းများ တင်ခြင်းမပြုလုပ်သင့်ပါ။
3. လျှပ်စစ်ဝါယာကြိုးများကို မွေ့ယာအနီးထားရှိခြင်း ဖိထားခြင်းကို မရှိစေရန် စစ်ဆေးပါ။

4. မွေ ယာကိုနေရာရွှေ့ လိုပါကလူ 2 ယောက်အထက်အသုံးပြုပြီး ပြောင်းရွှေ့သင့်ပါသည်။
5. မွေ ယာကိုခေါက်ခြင်းမပြုပါသင့်ပါ ပျက်ဆီးတတ်သည် ။
6. မှိုနှင့်ပိုးမွှားများပေါက်ဖွားခြင်းမှကာကွယ်ရန် သတ်မှတ်ထားသော နေရာချထားမှုနဲ့ ထိန်းသိမ်းမှုများကို ပြုလုပ်သင့်ပါသည်။
7. သတ်မှတ်ထားသောလူဦးရေထက် ပိုလွန်အသုံးပြုခြင်းမျိုးများမပြုလုပ်သင့်ပါ။
8. အသုံးပြုတာလာကြာလျှင်အတွင်းပိုင်းစိုထိုင်းမှုဖြစ်စေပြီးမှိုပေါက်နိုင်သည် ။ ဤသည်ကိုရှောင်ကျဉ်ရန် အချိန်တစ်ခုသတ်မှတ်ပြီး နေလှန်းခြင်း ထောင်ထားပေးခြင်းတို့ပြုလုပ်သင့်ပါသည်။
9. မွေ ယာနှစ်ခုကိုထပ်ပြီးမသုံးသင့်ပါ အတွင်းစပရိန်များပျက်စီးတတ်ပါသည် ။

[စစ်ဆေးရေး နှင့် ထိန်းသိမ်းရေး]

1. မွေ ယာကိုအချိန်တစ်ခုသတ်မှတ်ပြီး အမြဲလိုလို အပေါ်အောက်လဲပြီးအသုံးပြုပေးရမည် ။ တစ်နေရာထဲ အမြဲ အသုံးပြုပါက ချိုင့်ခြင်းဖြစ်စေပြီး စပရိန်ပျက်ဆီးတတ်ပါသည် ။
2. အသုံးပြုချိန်ကြာလာလျှင် အတွင်းပိုင်းစိုထိုင်းပြီးမှိုပေါက်နိုင်သည် ။ အချိန်တစ်ခုသတ်မှတ်ပြီး မွေ ယာထဲရှိလေထွက်အောင် ထောင်ထားခြင်း နေလှန်းခြင်းပြုလုပ်သင့်ပါသည်။ အထူးသဖြင့်နွေရာသီနှင့်မိုးရာသီကို ပိုမိုသတိထားပေးရမည် ။
3. ပိုးထိုးနေလျှင် ပိုးသတ်ဆေးဖြင့်ရှင်းထုတ်ရမည် ။
4. အိပ်ယာခင်းထိန်းသိမ်းနည်း - အိပ်ယာခင်းသည်မွေ ယာထက်ချွေးပိုစုတ်သည် ။ အချိန်ကြာခင်းထားလျှင် မှိုတတ်နိုင်သည် ။ ထို့ကြောင့်တစ်ပတ်တစ်ခါအိပ်ယာခင်းကို လျှော်ဖွတ်သန့်စင်ပါ ။

ဆိုဖာ (Sofa, Stool & Ottoman)

[နေရာချထားခြင်း]

1. နေရောင်ခြည်နှင့် လေပူလေအေးထွက်ပေါက်များတိုက်ရိုက်ကျရောက်သည့် နေရာများတွင်မထားသင့်ပါ။ ပျက်ဆီးခြင်း အရောင်ပြောင်းခြင်းများဖြစ်စေတတ်ပါသည်။
2. စိုထိုင်းသောပတ်ဝန်းကျင်တွင်ထားရှိပါက မှိုတက်ခြင်း ပိုးမွှားများပေါက်ဖွားခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ နေရာချရာတွင် နံရံ နှင့် အနည်းဆုံး 10 cm ခွာပေးရမည် ။
3. ညီညာစွာထားရှိသင့်ပါသည်။ ပါကေး ကတ္တီပါ ကော်စောကြမ်းခင်းများပေါ်တွင် ထားမည်ဆိုပါက ခြေထောက်များတွက် ရာဘာအခံများပါရှိမှုရှိမရှိစစ်ဆေးပြီး ခင်းထားသင့်ပါသည်။

[အသုံးပြုပုံ]

1. ဆိုဖာပေါ်သို့ ခုန်ခြင်း ၊ တတ်ဆော့ခြင်းများမပြုပါနှင့် ယိမ်းယိုင်ပြီးလဲကျတတ်ပါသည်။ ။
2. ဆိုဖာရွေ့ရာတွင် လူနှစ်ယောက်အထက်ဖြင့်ဂရုတစိုက် မရွေ့သင့်ပါသည်။
3. ဆိုဖာနှင့်ကုတင်အဖုံးဖွင့်စဉ် လက်မညှပ်မိစေရန်သတိထားရမည်။
4. ဆိုဖာလက်ကိုင်နှင့်ကျော်မှီများပေါ်တွင် တက်ထိုင်ခြင်းမျိုးမပြုလုပ်သင့်ပါ။ လဲကျပြီး ထိခိုက်တတ်ပါသည်။
5. အပ် ဓားစသည့်ပစ္စည်း ချွန်ထက်သောအရာများဖြင့်ဆိုဖာကိုမထိုးရ။
6. အိမ်မွေးတိရစ္ဆာန်များ ဆိုဖာမကုတ်မိစေရန် ဆိုဖာပေါ်တွင် အညစ်အကြေးစွန့်ခြင်းမျိုး မပြုလုပ်စေရန် သတိထားသင့်ပါသည်။ ဆိုဖာကို ရိစွေးစေပြီး ပျက်ဆီးတတ်ပါသည်။
7. ချည်ထည်ဆိုဖာဝယ်ယူအသုံးပြုလျှင် မညစ်ပတ်စေရန်ဆိုဖာစွတ်အသုံးပြုသင့်ပါသည်။

ပစ္စည်းအပ်ခြင်းလက်ခံခြင်းနှင့် ဆိုင်သောအချက်အလက်များ

1. ပစ္စည်းအပ်စဉ်တွင်ပစ္စည်းအားလုံးစုံစုံစစ်ဆေးပေးပါ ။ ထိခိုက်မှုများ အဆင်မပြေမှုများ ရှိမရှိစစ်ဆေးပေးပါ။
- 24 နာရီအတွင်းအကြောင်းကြားရန် 24 နာရီလွန်သွားပါက

Service Charges ပေးဆောင်ရပါမည်။

2. ပစ္စည်းအပ်ပြီး အသုံးပြုပုံများ နည်းစနစ်များ မေးမြန်းလိုပါက Inhouse Industry Co., Ltd (သို့)
ဝယ်ယူထားသော Inhouse Furniture Showroom များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။

3. ပစ္စည်းများကို ဖြုတ်တပ်နေရာရွှေ့ခြင်းများအတွက် Service Charges ပေးဆောင်ရပါမည်။

Warranty မရရှိနိုင်သော အချက်များ

- 1. သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ပျက်စီးခြင်း။
- 2. ထိခိုက်မိခြင်းနှင့် ပတ်ဝန်းကျင်ကြောင့်ပျက်စီးခြင်း။
- 3. ပတ်ဝန်းကျင်စိုထိုင်းမှုနှင့် အခန်းပြင်ပမှာထားရှိခြင်းကြောင့် ပျက်ဆီးခြင်း။
- 4. အိမ်မွေးတိရစ္ဆာန်နှင့် လူကြောင့်ပစ္စည်းများပျက်စီးသွားခြင်း။
- 5. တစ်ခုခုနှင့်ထိခိုက်မိပြီး ပျက်စီးသွားခြင်း။
- 6. ပစ္စည်းကိုကိုယ်တိုင်ဖြုတ်တပ်ခြင်း၊ ပြုပြင်ခြင်းစဖြင့်တို့ကြောင့်ပျက်စီးသွားခြင်း။

မှီတက်ခြင်းမှကာကွယ်ရန်နည်းလမ်းများ

မှီတက်ခြင်းမဖြစ်စေရန်အတွက် အောက်ပါအချက်များကိုကာကွယ်ရပါမည်။

ပတ်ဝန်းကျင်တစ်ဝိုက်တွင်မရှိတတ်သည့် အရာများ အခြေအနေများရှိလျှင်ကြိုတင်ဖြေရှင်း
ဖယ်ထုတ်ထားသင့်ပါသည်။

မှီမပေါက်စေရန်အတွက် ကာကွယ်ခြင်း နည်းလမ်းများသည် ကုတင်ဘောင် ၊ မွေ့ယာ ဆိုဖာ နှင့် ပရိဘောဂများ
၏ [ကာကွယ်နည်း] နှင့် [ထိန်းသိမ်းနည်း] များနှင့်လည်တူညီပါသည်။ ။

မှီတက်ခြင်းမှကာကွယ်နည်း

- 1. လေဝင်လေထွက်ကောင်းရန်

စိုထိုင်းသောနေရာတွင်မှိုပေါက်ပွားတတ်သည်။ ပရိဘောဂများနေရာချစဉ် လေဝင်လေထွက်ရှိရန် နံရံနှင့် အနည်းဆုံး 10 cm ခွာထားပေးရမည်။

2. အခန်းတွင်းရှိလေထု

အခန်းတွင်းရှိလေများကို ပြင်ပရှိလေသန့် များနှင့်လှည့်ပတ်ပေးရမည် ။

3. စိုထိုင်းခြင်းမှကာကွယ်ရန်

ခြောက်သွေ့မှုရှိမရှိစစ်ဆေးပါ ။မိုးတွင်းဘက်တွင် အခန်းတွင် ရေဝင်ခြင်း ရေငွေ့တို့မှ စိုထိုင်းမှုဖြစ်စေခြင်းများအတွက် ဂရုပြုသင့်ပါသည်။

4. ဆောင်းတွင်းဘက် မှိုတက်ခြင်း

အခန်းတွင်းနှင့်အခန်းပြင်အပူချိန်လွန်ကဲစွာ ကွာခြားခြင်း၊

ပြတင်းပေါက်အမြဲပိတ်ထားပြီးလေဝင်လေထွက်လျော့နည်းခြင်းတို့ကြောင့် မှိုတက်ခြင်းကို ဖြစ်စေတတ်ပါသည်။